




KAN INN

ကျွန်တော်တို့အိမ်



Khuo hmai lam ah kan inn om.


ရွာအရှေ့ပိုင်းတွင် ကျွန်တော်တို့အိမ်ရှိပါတယ်။



A khuh thierkhaang, a khuom
thinghla.

Suot le bang ah Far thing si.

အိမ်အမိုးကိုသွပ်၊ တိုင်များကိုရှားပင်
အကာနှင့် အခင်းကို ထင်းရှူးပင်သားတို့ဖြင့် ဆောက်ထားတယ်။



0

9

Dongkhaam pui le kualdong
thaw.

တံခါးမကြီးနဲ့ ပြုတင်းပေါက်လဲရိုပါတယ်။



It hmun khaan le miliang khaan,
Lai pan hmun kha nei si ung.

အိပ်ခန်း၊ ဧည့်ခန်း၊ စာကြည့်ခန်းလဲ ရှိပါတယ်။



Kan hlai suonginn a nuom ngai,
Ti buol hmun le innciar kop.

မီးပိုဆောင်က သန့်ရှင်းပြီး ရေချိုးခန်းနှင့်
အိမ်သာပါ တွဲလျှက်ရှိပါတယ်။




Inntuol sak ah khaar inn om,
Kongdong pui ah inn hmai ah.

အိမ်ရှေ့ကွင်းပြင်အထက်မှာ ကွပ်ပျစ်လေးတစ်ခု တည်ရှိပါတယ်။
အိမ်ခြံပေါက်တံခါးလည်း ရှိပါတယ်။




Sangka tuap ah Tikuong om,
Puon pho hnak kha a hlang ah.

ကွပ်ပျစ်အဆုံးမှာ ရေလှောင်ကန်၊
အဝတ်လှန်း ကြိုးတန်းလည်းရှိပါတယ်။



Innciar lamah vok, ar inn,
A sak suan ah kial inn si;

အိမ်နောက်ဖေးတွင် ကြက်၊ ဝက်မွေးပြီး ဆိတ်တဲကိုလည်း
ဆောက်ထားပါတယ်။




Inn hlang lam ah dum kan nei,
tihaang phuncaang kan phun
tlang.

အိမ်အောက်ဖက်တွင် ဥယျာဉ်ငယ်၊ ဟင်းသီးဟင်းရွက်မျိုးစုံ
စိုက်ထားပါတယ်။



Kan innhmun ah a kau ngai,
theidam kung thaw sian kan rian.
Hnamkim, a muai, a nuom ngai,
A sahnung roh kan inn no.

ခြံစည်းရိုးကို သစ်ပင်တွေနဲ့ကာထားတယ်။ အိမ်ခြံမြေက အကျယ်ကြီး
ဖြစ်ပါတယ်။ နေချင်စရာ၊ ပျော်ရွှင်စရာကောင်းတဲ့ ကျွန်တော်တို့အိမ်
ဖြစ်ပါတယ်။





သပေါင်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ မှ ရေးသားပြုစုသည်။

